

မြင်းကျား မြေပဲအထူး

အာနိသင်

- မြေပဲအပင်ပြန့်ခြင်းကို ထိန်းချုပ်ပေးခြင်း။
- အပင်အကိုင်းအခက် ဖွဲ့စည်းမှုကို ကောင်းစေခြင်း။
- အရွက်အစာချက်နှုန်း ကောင်းမွန်သဖြင့် စွယ်ချအား (စွယ်ဆင်းနှုန်း)ကို အထူးကောင်းမွန်စေခြင်း။
- ဥဆင်းစွယ်တိုင်း ဥ ဥမှု (အသီးဥတင်မှု)ကို များပြားစေခြင်း။
- မြေပဲတောင့်တိုင်း အစေ့အဆံပြည့်ဝအောင်မြင်စေခြင်း၊ အလေးချိန်ပြည့်ဝပြီး သီးတောင့်ကြီးထွားခြင်း၊ စွယ်အညှာခိုင်ခြင်းတို့ကို ဖြစ်စေခြင်း။
- မြေပဲအထွက်နှုန်းကိုလည်း သိသိသာသာတိုးစေခြင်း။
- ထူးခြားချက်မှာ မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိပြီး ဥစွယ်ဆင်းမှုကို ထူးခြားများပြားစေခြင်း။

အသုံးပြုပုံ

- အပင်ပေါ်တွင်သာမက အပင်ခြေရင်း အမြစ်ဆုံပေါ် ရွှံ့စိုအောင် ပက်ဖျန်းပေးပါ။
- အခြားမှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ အားဆေးများဖြင့် ရောစပ်မဖျန်းရပါ။
- ဤဆေးကို အာနိသင်ပိုကောင်းစေရန် သီးခြားဖျန်းပေးပါ။
- နံနက်ခင်းစောစောနှင့် ညနေခင်း (နေအေးချိန်)တွင် ဖျန်းပေးပါ။

သုံးစွဲရန်အညွှန်း

သီးနှံ	နှုန်းထား	အသုံးပြုချိန်
မြေပဲ	ရေ (၁၆) လီတာလျှင် (၄၀-၅၀) စီစီ	ပထမအကြိမ် - ပေါင်းဆော်ပွင့် စပွင့်ချိန် (၃၀-၄၀) ရက်သား ဒုတိယအကြိမ် - စွယ်များများချစေရန် စွယ်ချခါနီး ပန်းစုံစုံပွင့်ချိန်မတိုင်မီ တတိယအကြိမ် - သီးတောင့်များပြီး အစေ့အဆံပိုအောင်စေရန် စွယ်ချစုံပြီးနောက် (သို့) ပန်းစုံစုံပွင့်ပြီးနောက် (၁၀-၁၅) ရက်ခန့်

Name - Myin Kyar Peanut

Ingredient - N 5% : P₂O₅ 2% : K₂O 2% + Ca 0.096% : Mg 0.535% : S 1.152% : Mo 7100 ppm : Fe 230 ppm : Zn 2750 ppm : B 2200 ppm

Product Feature

- Effectively controls the spread of groundnut plants.
- Improves the structural integrity of the plant's root system.
- Enhances leaf efficiency in nutrient conversion, leading to a significant increase in pod yield.
- Promotes higher pod setting and seed pod production.
- Ensures full seed development, resulting in optimal pod weight, larger pods, and stronger seed coating.
- Substantially increases groundnut yield.
- Notable for its drought tolerance, which significantly enhances pod formation.

Precaution

- Ensure even coverage by spraying both the plants and the soil around the root zone.
- Avoid mixing with other fungicides, insecticides, or foliar sprays during application.
- For optimal efficacy, apply this treatment independently of other sprays.
- Apply the spray during the early morning or late evening, when temperatures are cooler.

Uses and Recommendations

Crop	Dosage	Applicable Time
Peanut	(40-50) cc per (16) L of water	1st time – At (30-40) days after sowing 2nd time – To maximize peg production, before the full flowering stage approaches 3rd time – To improve grain filling and yield, about (10-15) days after full peg production or full flowering